

AYA Education Loan

Frequently Asked Questions

General

1. AYA Education Loan ဆိုသည်မှာအဘယ်နည်း။

AYA Education Loan သည် AYA Bankနှင့် ချိတ်ဆက်ထားသော International School ၊ ပုဂ္ဂလိကကျောင်းများ၊ ဘော်ဒါကျောင်းများ နှင့် ပုဂ္ဂလိကတက္ကသိုလ်များတွင် ဒီပလိုမာ၊ ဒီဂရီ သို့မဟုတ် ဘွဲ့လွန်တက်ရောက်လိုသော ကျောင်းသား/ကျောင်းသူ များအတွက် ငွေကြေးအထောက်အပံ့ပေးသည့် ချေးငွေဝန်ဆောင်မဖြစ်ပါသည်။

2. AYA Education Loan အား မည်သည့်အတွက် အသုံးပြုနိုင်သနည်း။

ပညာရေးဆိုင်ရာအဖွဲ့အစည်းများ သို့မဟုတ် သက်ဆိုင်ရာ ဝန်ဆောင်မှုပေးသူမှ သတ်မှတ်ထားသောသင်တန်းကြေး (ကျူရှင်စရိတ်) အတွက်ကိုသာ အသုံးပြုနိုင်သည်။ ချေးငွေလျှောက်ထားသူသည် ကနဦးပေးသွင်းငွေအဖြစ် သင်တန်းကြေးအချို့ အနည်းဆုံး (၂၀) ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်သည်။

3. AYA Education Loan ကိုမည်သူတို့ လျှောက်ထားနိုင်မည်နည်း။

လျှောက်ထားသူသည် လစဉ်ဝင်ငွေအနည်းဆုံးကျပ် ၁၅၀,၀၀၀ ရှိရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ရပါမည်။ အသက် ၁၈ နှစ်အောက် (သို့မဟုတ်) ပုံမှန်ဝင်ငွေမရှိသည့် ကျောင်းသား/ကျောင်းသူ များအတွက် လစဉ် ပုံမှန်ဝင်ငွေရှိသူ တရားဝင်အုပ်ထိန်းသူ (သို့မဟုတ်) ဆွေမျိုးရင်းချာများနှင့် လျှောက်ထားရန်လိုအပ်သည်။

4. ပညာရေးချေးငွေအတွက် အသက်ကန့်သတ်ချက်ရှိပါသလား။

အသက်ကန့်သတ်ချက် မရှိပါ။ သို့သော်ပူးတွဲလျှောက်ထားသူ (ရှိလျှင်) အနည်းဆုံးအသက် ၂၁ နှစ်ဖြစ်ရမည်။

5. AYA Education Loan လျှောက်ထားရန်အတွက် မည်သည့်စာရွက်စာတမ်းများ လိုအပ်သနည်း။

AYA Education Loan လျှောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများမှာ

- ပြီးပြည့်စုံသော လျှောက်လွှာ
- မှတ်ပုံတင် မိတ္တူ (ရှေ့/နောက်) (အဓိကလျှောက်ထားသူ၊ ပူးတွဲလျှောက်ထားသူ၊ ထောက်ခံပေးမည့်သူ)
- ရပ်ကွက်ထောက်ခံစာ (မူရင်း)
- အိမ်ထောင်စုစာရင်း (မိတ္တူ)
- အဓိကလျှောက်ထားသူ၏ ဝင်ငွေအထောက်အထားများ (လိုအပ်ပါက ပူးတွဲလျှောက်ထားသူ၏ ဝင်ငွေအထောက်အထားပါ ပူးတွဲတင်ပြရန် လိုအပ်ပါသည်။)
- ဘဏ်စာရင်းရှင်းတမ်း ၃လစာ (ဧရာဝတီဘဏ် (သို့မဟုတ်) ပြည်တွင်းဘဏ်တစ်ဘဏ်)

လခစားဝန်ထမ်းဖြစ်ပါက

- ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက် (သို့) အလုပ်ခန့်စာ (HR Recommendation)
- လစာပြေစာ (၃) လစာ

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက

- လုပ်ငန်းလိုင်စင်
- အခြားဝင်ငွေ အထောက်အထားများ
- ဘဏ်စာရင်းရှင်းတမ်း (၃)လစာ တို့ ဖြစ်ပါသည်။

6. ချေးငွေသက်တမ်းကာလ ဘယ်လောက်ရနိုင်မည်နည်း။
သင်တန်းကာလအလိုက် အနည်းဆုံး (၃) လမှအများဆုံး (၅) နှစ်အထိ ရယူနိုင်ပါသည်။
7. AYA Education Loan ကို မည်သည့်နေရာတွင် လျှောက်ထားနိုင်သနည်း။
ဧရာဝတီဘဏ်ခွဲများတွင် (သို့မဟုတ်) မိတ်ဖက်ကျောင်းအဖွဲ့အစည်းများတွင် လျှောက်ထားနိုင်ပါသည်။
8. ပူးတွဲလျှောက်ထားသူ လိုအပ်ပါသလား။
လျှောက်ထားသူသည် အသက်မပြည့်သေးသောသူ (သို့မဟုတ်) ဝင်ငွေမလုံလောက်သောသူဖြစ်ပါက ပူးတွဲလျှောက်ထားသူ တစ်ဦး လိုအပ်သည်။
9. ချေးငွေလျှောက်ထားရာတွင် မည်သူက ပူးတွဲလျှောက်ထားနိုင်သနည်း။
ပူးတွဲလျှောက်ထားသူသည် လစဉ် ပုံမှန်ဝင်ငွေရှိသည့် မြန်မာနိုင်ငံသားဖြစ်ပြီး လျှောက်ထားသူ၏ဆွေမျိုး (သို့မဟုတ်) တရားဝင်အုပ်ထိန်းသူဖြစ်ရမည်။
10. အာမခံပေးမည့် သူလိုအပ်ပါသလား။
အာမခံ ပေးမည့်သူတစ်ဦး လိုအပ်ပါသည်။ အာမခံပေးမည့်သူဆိုသည်မှာ AYA Education Loan အတွက် ချေးငွေပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက သင့်ကိုယ်စား တာဝန်ယူ ပေးချေပေးရမည့်သူ ဖြစ်ပါသည်။
11. မည်သူက အာမခံပေးနိုင်သနည်း။
အာမခံပေးမည့်သူသည် အနည်းဆုံး အသက် (၂၁)ရှိသူ မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး အဓိကလျှောက်ထားသူ ကျောင်းသား၏ မိသားစုဝင်များ၊ ဆွေမျိုးများ၊ ဇနီးမောင်နှံနှင့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ရပါမည်။
12. AYA Education Loan လျှောက်ထားရာတွင် အပေါင်ပစ္စည်းလိုအပ်ပါသလား။
အပေါင်ပစ္စည်း မလိုအပ်ပါ။
13. ချေးငွေလျှောက်ထားရန် လိုအပ်သည့်အကူအညီအတွက် မည်သို့ဆက်သွယ်လျှောက်ထားရမည်နည်း။
အကူအညီလိုအပ်ပါက ချေးငွေလျှောက်ထားသူသည် ကျောင်းအဖွဲ့အစည်း သို့မဟုတ် AYA Bank ၏ Hot-Line 01-231777, 09968703200, 09973084750 ကို ဆက်သွယ်နိုင်ပါသည်။
14. အဘယ့်ကြောင့် ချေးငွေလျှောက်ထားမှု မအောင်မြင်ရသနည်း။
ချေးငွေလျှောက်ထားမှု မအောင်မြင်ရသည့် အကြောင်းအရင်းများစွာရှိပါသည်။ ဥပမာ - လစဉ်ဝင်ငွေသည် လစဉ်ချေးငွေ ပြန်ဆပ်ရန်အတွက် လုံလောက်မှုမရှိခြင်း၊ အချက်အလက်မပြည့်စုံသော ချေးငွေလျှောက်ထားခြင်း စသည်တို့ကြောင့် ဖြစ်ပါသည်။
15. ချေးငွေလျှောက်ထားမှုအခြေနေကို မည်သည့်အချိန်တွင် သိရှိနိုင်သနည်း။
ပြီးပြည့်စုံသော လျှောက်လွှာတင်သွင်းမှု အပေါ်မူတည်၍ ချေးငွေအတည်ပြုခြင်းနှင့် ချေးငွေချထားပေးခြင်း အတွက် အနည်းဆုံး working days (၅)ရက်အချိန်ယူပါသည်။
16. ချေးငွေလျှောက်ထားရာတွင် ခွင့်ပြုမိန့်ရရန် မည်သည့်အချက်များကို ထည့်သွင်းစဉ်းစားရမည်နည်း။
ချေးငွေခွင့်ပြုမိန့်ရရန် ပြီးပြည့်စုံသောလျှောက်လွှာနှင့် AYA Bank နှင့် ချိတ်ဆက်ထားသော ကျောင်းများ၏ခွင့်ပြုချက် စသည်တို့ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ချိတ်ဆက်ထားသော ကျောင်းများကို အသေးစိတ်သိရှိလိုပါက

https://www.ayabank.com/en_US/educationloan/#1479888477393-32115903-6410 သို့
ဝင်ရောက်လေ့လာနိုင်ပါသည်။

- 17. လက်ရှိတွင် AYA Education Loan ရယူထားပြီးပါက အခြားသင်တန်းတစ်ခုအတွက် ချေးငွေထပ်မံလျှောက်ထားနိုင်ပါသလား။
လက်ရှိချေးငွေကို အပြည့်အဝပေးချေပြီးမှသာ အခြားသင်တန်းတစ်ခုအတွက် ချေးငွေထပ်မံလျှောက်ထားနိုင်ပါသည်။

Fees & Charges/ Limit/ Repayment

- 18. AYA Education Loan လျှောက်ထားရာတွင် Application Fee ရှိပါသလား။
AYA Education Loan အား Application Fee (သို့) Processing Fee မပေးသွင်းရပဲ အခမဲ့လျှောက်ထားနိုင်ပါသည်။
- 19. AYA Education Loanတွင် အတိုးနှုန်းနှင့် သက်ဆိုင်သောဝန်ဆောင်ခများ မည်မျှကောက်ခံသနည်း။
ခွင့်ပြုထားသော ချေးငွေပမာဏ၏ အနည်း ၁%ကို ကောက်ခံသွားမည်ဖြစ်သည်။ အတိုးနှုန်း မှာ တစ်နှစ်လျှင် ၈% မှ ၁၃% ထိ ကွဲပြားနိုင်ပါသည်။
- 20. အခြားဝန်ဆောင်ခများ ထပ်မံ ရှိပါသလား။
နောက်ကျကြေး (သို့) ဒဏ်ကြေးအဖြစ် လစဉ်ပေးသွင်းရမည့် ပမာဏပေါ်တွင် ၃% ကိုနေ့စဉ်တွက်ချက်ကောက်ခံမည်ဖြစ်သည်။
- 21. AYA Education Loan ချေးငွေကို မည်သည့်ငွေကြေးအမျိုးအစား နှင့် ရယူနိုင်သနည်း။
ချေးငွေကို မြန်မာ ကျပ် ဖြင့်သာရယူနိုင်ပါသည်။
- 22. AYA Education Loan တွင် အများဆုံးချေးယူနိုင်သော ချေးငွေပမာဏ ကန့်သတ်ချက်ရှိပါသလား။
ကျောင်းတက်မည့်သူသည် သင်တန်းကြေး၏ ၈၀% အထိ (သို့မဟုတ်) အနည်းဆုံး ကျပ် ၅၀၀,၀၀၀ မှ အများဆုံး ကျပ် ၃၀,၀၀၀,၀၀၀ အထိ ရယူနိုင်ပါသည်။
- 23. မည်သည့်အချိန်တွင် ချေးငွေပြန်လည် စတင်ပေးချေရမည်နည်း။
AYA Bank မှ ချေးငွေခွင့်ပြုပြီးသည်နောက် ချေးငွေ ပြန်လည်ပေးချေရမည့် ရက်စွဲများကိုပို့ပေးမှာဖြစ်ပြီး လစဉ်လတိုင်း၏ ၁၀ရက်နေ့နောက်ဆုံးထားပြီး ပေးချေရမည်ဖြစ်ပါသည်။
- 24. လစဉ်အရစ်ကျပေးသွင်းငွေအား မည်သို့ပြန်လည် ပေးဆပ်မည်နည်း။
အောက်ပါနည်းလမ်းများဖြင့် ငွေပြန်လည်ဆပ်နိုင်ပါသည်။
(၁) AYA mBanking 2.0
(၂) နီးစပ်ရာ ဧရာဝတီဘဏ်ခွဲများ (ဘဏ်ဖွင့်ချိန်အတွင်းသာ)
(၃) AYA ATM (AYA MPU Cards only)

(ç) AYA iBanking